

ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည့် စာရွက်စာတမ်းများ

၁။ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လိပ်မူထားသည့် ကုမ္ပဏီ Letter Head ဖြင့် ကိုယ်တိုင်ရေးလျှောက်လွှာ၊

၂။ ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ (MyCo-Company Extract ၊ Company Constitution) ၊

၃။ ကုမ္ပဏီတွင် ပြည်ပငွေလွှဲလုပ်ငန်း အတွေ့အကြုံ ရှိ/မရှိ၊ (အပိုဒ် (၁) လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရန်)

၄။ ပြည်ပငွေလွှဲလုပ်ငန်းအား စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်၊ ယခင်က ငွေလွှဲလုပ်ငန်း ဆောင်ရွက်ဖူးခြင်း ရှိ/မရှိ၊ ရှိပါက ပြီးခဲ့သော (၁၂) လတာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ (ပြီးခဲ့သည့် (၁၂) လအတွင်း ဆောင်ရွက်ခဲ့သည့် ပမာဏ စုစုပေါင်း၊ Transaction အရေအတွက်၊ မိတ်ဖက်နိုင်ငံများအလိုက် ဖော်ပြရန်၊ ဥပမာအားဖြင့် ထိုင်းနိုင်ငံနှင့် အကြိမ်အရေအတွက် မည်မျှဆောင်ရွက်သည်၊ မလေးရှားနိုင်ငံနှင့် အကြိမ်အရေအတွက် မည်မျှ ဆောင်ရွက်သည်၊ ပြီးခဲ့သည့် (၁၂) လတာကာလအတွင်း transaction တစ်ခုလျှင် အများဆုံး ဆောင်ရွက်ခဲ့သည့်ပမာဏ စသည်ဖြင့်) အပြည့်အစုံကို ဖော်ပြထားသည့် လုပ်ငန်းအတွေ့အကြုံ နှင့် ကျွမ်းကျင်သောနယ်ပယ်၊

၅။ ကုမ္ပဏီ၏ အကျိုးခံစားခွင့်ရှိသူပိုင်ရှင်၊ ကုမ္ပဏီအား စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်နှင့် ကုမ္ပဏီ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သော အစုရှယ်ယာရှင်များ၏ ကိုယ်ရေးအချက်အလက် နှင့် ပြစ်မှုကင်းရှင်းကြောင်း အထောက်အထား၊

၆။ ပြည်ပငွေလွှဲလုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီတွင် Compliance Officer အဖြစ် တာဝန်ထမ်းဆောင်မည့်သူ၏ ကိုယ်ရေးအချက်အလက်(CV) နှင့် ပြစ်မှုကင်းရှင်းကြောင်းအထောက်အထား၊

၇။ ကုမ္ပဏီ၏ အကျိုးခံစားခွင့်ရှိသူပိုင်ရှင်ဖြစ်စေ၊ ကုမ္ပဏီအား စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်ဖြစ်စေ၊ ကုမ္ပဏီ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သော အစုရှယ်ယာရှင်များဖြစ်စေ၊ Compliance Officer ဖြစ်စေ တစ်ဦးဦးက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့ပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်မှုရှိရေးဆိုင်ရာ သင်တန်း တက်ရောက်အောင်မြင်ပြီးကြောင်း အထောက်အထားလက်မှတ်၊

၈။ ပြည်ပတွင် ကိုယ်စားလှယ် သို့မဟုတ် ရုံးခွဲထားရှိ၍ ဆောင်ရွက်ခြင်းဖြစ်ပါက ယင်း ကိုယ်စားလှယ်၊ တစ်ဆင့်ခံကိုယ်စားလှယ်၊ ရုံးခွဲတာဝန်ခံတို့၏ ပြစ်မှုကင်းရှင်းကြောင်း အထောက်အထား၊

၉။ လုပ်ငန်းအာမခံငွေ (Security Deposit) အဖြစ် ထားရှိမည့် ငွေကျပ်သန်း ၁၀၀ နှင့်စပ်လျဉ်း၍ အဆိုပါငွေသည် တရားဝင်လုပ်ငန်းများမှရရှိသောငွေဖြစ်ကြောင်းနှင့် အခွန်ထမ်းဆောင်ပြီးသည့် ငွေဖြစ်ကြောင်း အထောက်အထား၊

၁၀။ ကုမ္ပဏီသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများအား နားလည် သဘောပေါက်လိုက်နာမည်ဖြစ်ကြောင်းနှင့် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် တင်ပြထားသည့် အချက်အလက်များသည် မှန်ကန်စွာ ဖြည့်သွင်းထားကြောင်း စာဖြင့်ရေးသား ဝန်ခံချက်၊

၁၁။ လုပ်ငန်းစီမံချက်

လုပ်ငန်းစီမံချက်တွင် အောက်ပါအချက်များ မဖြစ်မနေပါရှိရမည် -

(က) ပြည်ပငွေလွှဲလုပ်ငန်းကို ပြည်ပတွင် လက်ရှိငွေလွှဲလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းဖြင့် ချိတ်ဆက်ဆောင်ရွက်မည် သို့မဟုတ် ပြည်ပတွင် ဖွင့်လှစ်ထားသည့် ရုံးခွဲဖြင့် ချိတ်ဆက်ဆောင်ရွက်မည် သို့မဟုတ် ပြည်ပတွင် ကိုယ်စားလှယ်ထားရှိ၍ ဆောင်ရွက်မည် သို့မဟုတ် ပြည်ပနှင့် မြန်မာနိုင်ငံအကြား သတင်းအချက်အလက် နည်းပညာ (IT) သို့မဟုတ် မိုဘိုင်းနည်းပညာ (Mobile) ကို အသုံးပြု၍ဆောင်ရွက်မည် အစရှိသဖြင့် ဆောင်ရွက်မည့်နည်းလမ်း၊ (ပြည်ပတွင် ချိတ်ဆက်ဆောင်ရွက်မည့် Counter Part ၏ လိပ်စာနှင့် ဆက်သွယ်ရမည့်ပုဂ္ဂိုလ်) ၊ ပြည်ပလက်ရှိလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်ပါက ၎င်းလုပ်ငန်း၏ အပိုဒ် ၄ ပါ အချက်များ၊

(ခ) ကုမ္ပဏီအနေဖြင့် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား များထံမှ ငွေလက်ခံ သို့မဟုတ် လွှဲပြောင်းပေးပို့မှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များ၊

(မည်သို့ကောက်ခံမည်၊ မည်သို့စုပေါင်း၍ ပေးပို့မည် စသည်ဖြင့်)

(ဂ) ငွေလွှဲလက်ခံသူများအား ပြည်တွင်း၌ ငွေဖြန့်ဝေထုတ်ပေးမည့် အစီအစဉ်နှင့် ငွေလွှဲ ပေးပို့လိုသူများထံမှ ငွေလက်ခံမည့်အစီအစဉ်၊

(ဘဏ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသည့် မိုဘိုင်းဘဏ် လုပ်ငန်းဝန်ဆောင်မှုပေးသူများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများမှ တစ်ဆင့်သာ ကျပ်ငွေလွှဲပြောင်း/လက်ခံရမည်ဖြစ်၍ ယင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မည့်အစီအစဉ်)

- (ဃ) ငွေလွှဲများ၏ စာရင်းရှင်းလင်းမှု ဆောင်ရွက်ချက် (Back End Transaction) များကို ပြည်တွင်းဘဏ်စာရင်းနှင့် ပြည်ပတွင် ဖွင့်လှစ်ထားသည့် ကိုယ်ပိုင်ဘဏ်စာရင်း သို့မဟုတ် ကိုယ်စားလှယ် သို့မဟုတ် ရုံးခွဲ ဘဏ်စာရင်း သို့မဟုတ် အကျိုးတူပူးပေါင်း သူ၏ ဘဏ်စာရင်းတို့အကြား အသုတ် (Batch) အလိုက် စုပေါင်းဆောင်ရွက်ချက် (Bulk Transaction) အနေဖြင့် အသားတင်စာရင်း (Netting) ပြုလုပ်၍ AD လိုင်စင်ရ ဘဏ်များမှတစ်ဆင့် ငွေလွှဲဆောင်ရွက်မည့် အစီအစဉ်၊
- (င) ငွေလွှဲလုပ်ငန်းအား IT နည်းပညာ အသုံးပြု၍ ဆောင်ရွက်မည်ဆိုပါက ဖော်ပြရန် နှင့် အဆိုပါ စနစ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၏ Electronic Reporting System (ERS) တို့ မည်သို့ချိတ်ဆက်ဆောင်ရွက်၍ သတင်း ပေးပို့မည်ဆိုသည့် အစီအစဉ်တင်ပြချက်၊
- (စ) စာရင်းဇယားများအား တိကျမှန်ကန်စွာထားရှိခြင်း၊ လက်ခံရရှိငွေများ ရေတွက် ခြင်း၊ စစ်ဆေးခြင်းစသည့် အခြေခံလိုအပ်ချက်များအတွက် ပြည့်စုံလုံလောက်သော အစီအမံများ တင်ပြချက် သို့မဟုတ် ဖော်ပြချက်၊
- (ဆ) ဆက်သွယ်ဆောင်ရွက်သူ၏ တိုင်ကြားချက်များနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက် ပေးမည့်အစီအစဉ် တင်ပြချက်၊
- (ဇ) ဝန်ထမ်းခန့်ထားမည့်အစီအစဉ်၊

၁၂။ စည်းမျဉ်း၊ အခန်း (၆)၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မည့် အစီအစဉ် အပြည့်အစုံ။

(မှတ်ချက်။ လိုင်စင်ထုတ်ပေးရာတွင် အချက်အလက်များ အပြည့်အစုံဆုံး တင်ပြလျှောက်ထား သူများအား ဦးစားပေးစဉ်းစားသွားမည် ဖြစ်ပါသည်။)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

၁။ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် လျှောက်ထားသူသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် - ၂၁/၂၀၁၉ ဖြင့် ထုတ်ပြန်ထားသော ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်းတွင် ဖော်ပြထားသည့်သတ်မှတ်ချက်များနှင့်အညီ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက်အထားများ (www.cbm.gov.mm) အပြည့်အစုံဖြင့် ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံသို့ လိပ်မူ၍ တင်ပြရမည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသည် ငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားလိုသူ၏ ကိုယ်တိုင်ရေးလျှောက်လွှာကို လက်ခံရရှိပါက www.cbm.gov.mm တွင် ဖော်ပြထားသည့် လိုင်စင်လျှောက်ထားရာတွင် တင်ပြရမည့် စာရွက်စာတမ်းများနှင့် တိုက်ဆိုင်စစ်ဆေး၍ စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်ခြင်းမရှိပါက ရက်သတ္တပတ် (၂) ပတ်အတွင်း ကုမ္ပဏီသို့ ပြန်လည်တင်ပြရန် အကြောင်းကြားမည်ဖြစ်သည်။

၃။ ကုမ္ပဏီက တင်ပြရမည့် လိုအပ်သည့်စာရွက်စာတမ်းများ ပြည့်စုံစွာဖြင့် တင်ပြလာပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသည် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသည့် ပုံစံ (Form) အား အမှတ်စဉ်တပ်၍ ထုတ်ပေးမည်ဖြစ်ပြီး Form တွင် လျှောက်ထားသူက အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားခြင်း ရှိ/မရှိ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနက ထပ်မံစိစစ်မည်ဖြစ်သည်။

၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသည် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူသည် အထက်အပိုဒ် (၁)၊ (၂) နှင့် (၃) ပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီး၍ လျှောက်လွှာအား ပြည့်စုံပြီဟု ယူဆပါက လိုင်စင်ထုတ်ပေးရန် စတင်စိစစ်မည်ဖြစ်သည်။

၅။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးရန် အောက်ပါတို့ကို ဆောင်ရွက်မည်ဖြစ်သည်-

- (က) ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသည့် ကုမ္ပဏီ၏ အုပ်ချုပ်သူ၊ အစုရှယ်ယာ ၁၀% နှင့်အထက် ပိုင်ဆိုင်သူ၊ ပိုင်ရှင်၏ နောက်ကြောင်းရာဇဝင်ကင်းရှင်းခြင်း ရှိ/မရှိ အား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့ ပေးပို့၍ စစ်ဆေးပေးရန် အကြောင်းကြားခြင်း၊

- (ခ) ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူက တင်ပြရမည့် လုပ်ငန်းအာမခံငွေ ကျပ်သန်း ၁၀၀ နှင့်စပ်လျဉ်း၍ လိုင်စင်လျှောက်ထားသူက တင်ပြလာသည့် အထောက်အထားများအရ အဆိုပါငွေသည် ငွေကြေးခဝါချမှုရင်းမြစ်များမှ ကင်းလွတ်ခြင်း ရှိ/မရှိ အား ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သို့လည်းကောင်း၊ အခွန်ပေးဆောင်ပြီးသည့် ငွေဖြူ ဟုတ်/မဟုတ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့လည်းကောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနက သဘောထားမှတ်ချက် တောင်းခံခြင်း၊
- (ဂ) အထက်အပိုဒ် (က) နှင့် (ခ) ပါ အချက်များကို ဆောင်ရွက်ပြီးနောက် လုပ်ငန်းလိုင်စင်လျှောက်ထားသူနှင့် လိုင်စင်လျှောက်ထားသူက တင်ပြသည့် Escrow Account ဖွင့်လှစ်ပေးမည့် ဘဏ်တို့အကြား Escrow Agreement ကို လက်မှတ်ရေးထိုးရန် လိုင်စင်လျှောက်ထားသူနှင့် ဘဏ်တို့အား အကြောင်းကြားခြင်း၊ (Escrow Agreement တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့်သာ ငွေထုတ်ယူနိုင်သည် ဆိုသည့်အချက် ဖော်ပြပါရှိရမည်။)
- (ဃ) လိုင်စင်လျှောက်ထားသူသည် Escrow Account ဖွင့်လှစ်၍ လုပ်ငန်းအာမခံငွေ (Security Deposit) ကျပ်သန်း ၁၀၀ အား အဆိုပါ Escrow Account တွင် ထည့်သွင်းရန် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနက ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူထံ အကြောင်းကြားခြင်း၊
- (င) အထက်အပိုဒ် (က)မှ (ဃ) အထိ အချက်များ ဆောင်ရွက်ပြီးစီးပါက ဗဟိုဘဏ်၏ ဌာနတွင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊
- (စ) ဗဟိုဘဏ်၏ ဌာနတွင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းဆောင်ရွက်မည့်နေရာ ပြင်ဆင်ရန် လိုင်စင်လျှောက်ထားသူထံ အကြောင်းကြားခြင်း၊
- (ဆ) ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူထံမှ ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းနေရာပြင်ဆင်ပြီးစီးကြောင်း တင်ပြလာပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနက လုပ်ငန်းနေရာ စစ်ဆေးခြင်း၊ ERS

software တပ်ဆင်ပြီးခြင်း ရှိ/မရှိနှင့် အခြားစာရင်းရေးသွင်းခြင်း၊ စာရင်းထားသိုခြင်း ကိစ္စရပ်များ ဆောင်ရွက်ပြီးစီးခြင်း ရှိ/မရှိ သွားရောက်စစ်ခြင်း၊

- (ဇ) အထက်အပိုဒ် (ဆ) ပါအချက်အနက်မှ ထပ်မံဆောင်ရွက်ရန် အချက်များရှိပါက ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူထံသို့ အဆိုပါအချက်များကို ဖြည့်ဆည်း ဆောင်ရွက်ရန် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနက အကြောင်းကြားစာ ပေးပို့ခြင်း၊
- (ဈ) ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူက အထက်အပိုဒ် (ဇ) အား လိုက်နာ ဆောင်ရွက်ပြီးစီးကြောင်းကို အလုပ်လုပ်ရက် (၇) ရက်အတွင်း ပြန်လည်တင်ပြရမည် ဖြစ်ပြီး ယင်းထက်ကျော်လွန်ပါက မည်သည့်အတွက် ကျော်လွန်ကြောင်း ဖြေရှင်း တင်ပြခြင်း၊
- (ည) အထက်ပိုဒ် (က) မှ (ဈ) အထိအား ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း လိုင်စင် လျှောက်ထားသူက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသို့ တင်ပြလာပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနသည် ဌာနတွင်းလုပ်ငန်းစဉ်များဆောင်ရွက်ခြင်း၊
- (ဋ) နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသည် လိုင်စင်လျှောက်ထားသူထံသို့ ပြည်ပငွေလွှဲ လုပ်ငန်းလိုင်စင် ကနဦးကြေး ကျပ် ၁,၀၀၀,၀၀၀/- နှင့် နှစ်စဉ်ကြေး ကျပ် ၁၀၀,၀၀၀/- တို့အား ပေးသွင်းရန် အကြောင်းကြားပါက အလုပ်လုပ်ရက် (၇) ရက် အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနသို့ ငွေသားဖြင့်ဖြစ်စေ၊ AD ဘဏ်များမှတစ်ဆင့် CBM NET ကို အသုံးပြု၍ စာရင်းပြောင်းနည်းဖြင့်ဖြစ်စေ တစ်နည်းနည်းဖြင့် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူက ပေးသွင်းခြင်း၊
- (ဌ) နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ညွှန်ကြားရေးမှူးချုပ်က လိုင်စင်တွင် လက်မှတ် ရေးထိုး၍ လိုင်စင်ထုတ်ပေးခြင်း။

ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရရှိသူက ဆောင်ရွက်ရမည့်အချက်များ

သတင်းအချက်အလက်များ အစီရင်ခံတင်ပြခြင်း

၁။ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူသည် နေ့စဉ်၊ အပတ်စဉ်၊ လစဉ် နှင့် နှစ်ချုပ်စာရင်းများအား ERS Software အသုံးပြု၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသို့ မပျက်မကွက် အစီရင်ခံတင်ပြရန် တာဝန်ရှိသည်။

ပြည်ပငွေလွှဲလုပ်ငန်းကုမ္ပဏီ၏ တည်နေရာလိပ်စာ ပြောင်းလဲခြင်း၊ ကုမ္ပဏီ၏ အုပ်ချုပ်သူ သို့မဟုတ် ၁၀ ရာခိုင်နှုန်းနှင့်အထက် အစုရှယ်ယာရှင်များ ပြောင်းလဲခြင်း

၂။ ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်း အခန်း(၄) အပိုဒ် ၇ (ည) အရ ကုမ္ပဏီလိပ်စာနှင့် လုပ်ငန်းတည်နေရာလိပ်စာပြောင်းလဲခြင်း၊ အုပ်ချုပ်သူ သို့မဟုတ် ၁၀ ရာခိုင်နှုန်းနှင့်အထက် အစုရှယ်ယာရှင်ပြောင်းလဲခြင်းတို့အတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသို့ တင်ပြရမည်ဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနက စိစစ်၍ ခွင့်ပြုပေးမည်ဖြစ်ပါသည်။

ပြည်ပငွေလွှဲလုပ်ငန်းကုမ္ပဏီ၏ နှစ်စဉ်ဘဏ္ဍာရေးနှစ်ချုပ်အစီရင်ခံစာများ တင်ပြခြင်း

၃။ ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာစာရင်းကိုင်ခန့်ထားပြီး မြန်မာနိုင်ငံစာရင်းကိုင်စံများနှင့်အညီ စာရင်းများထားရှိရန်နှင့် လုပ်ငန်း၏ဘဏ္ဍာရေးရှင်းတမ်း (Financial Statements) အား တစ်နှစ်လျှင် တစ်ကြိမ် ကုမ္ပဏီ၏ တာဝန်ရှိသူများက လက်မှတ်ရေးထိုး၍ ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး တစ်လအတွင်း တင်ပြရမည်။

၄။ ပြင်ပစာရင်းစစ် (External Auditor) ခန့်ထား၍ ပြင်ပစာရင်းစစ်၏ ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ်အစီရင်ခံစာကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး သုံးလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ မပျက်မကွက် တင်ပြရမည်။ နှစ်ချုပ်အစီရင်ခံစာတွင် အနည်းဆုံးပါဝင်ရမည့် အချက်အလက်များကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနမှ ဆက်လက်ထုတ်ပြန်ညွှန်ကြားသွားမည်။